

だい  
第 **4** か  
課

とうきょう  
東京に住んでいます



かぞくやとも 家族や友だち、ペットの しゃしん 写真を持っていますか？ ほかのひと ほかの人に見せることがありますか？  
မိသားစုနှင့် သူငယ်ချင်း၊ အိမ်မွေးတိရစ္ဆာန်၏ ဓာတ်ပုံရှိပါသလား။ အခြားသူကိုပြလေ့ရှိပါသလား။



**1.** おっと  
夫と子どもです


Can-do+  
**12**

かぞく しょうかい 家族の紹介を聞いて、かぞく 家族のメンバーを りかい 理解することができる。  
မိသားစုအကြောင်းမိတ်ဆက်ကို နားထောင်ပြီး မိသားစုအဖွဲ့ဝင်များကို သိရှိနိုင်သည်။

**1** ことばの準備

じゆんび စကားလုံးများကို ကြိုတင်လေ့လာခြင်း

わたし かぞく 【私の家族 ကျပန်းတော်၏မိသားစု】



(1) え み ながら き 絵を見ながら聞きましょう。 04-01

ရုပ်ပုံကိုကြည့်ရင်း နားထောင်ကြရအောင်။

(2) き い 聞いて言いましょう。 04-01

နားထောင်ပြီးပြောကြရအောင်။

(3) き 聞いて、えら a-i から選びましょう。 04-02

နားထောင်ပြီး a-i ထဲမှ ရွေးကြရအောင်။

2 **2** **か** **い** **わ** **を** **き** **ま** **し** **よ** **う** **。**  
စကားပြောကိုနားထောင်ကြရအောင်။

▶ **か** **ぞ** **く** **し** **よ** **う** **か** **い** **を** **は** **じ** **ょう** **さ** **れ** **て** **い** **る** **ば** **い** **め** **ん** **で** **す** **。**  
မိသားစုဝင်များနှင့် မိတ်ဆက်ပေးနေပါသည်။

(1) **だ** **れ** **を** **は** **じ** **ょう** **さ** **れ** **て** **い** **ま** **す** **か** **。** ( ) **に** **め** **も** **し** **ま** **し** **よ** **う** **。**  
မည်သူ့ကို မိတ်ဆက်ပေးနေပါသလဲ။ ( ) တွင် မှတ်စုရေးကြရအောင်။


**か** **い** **わ** **1** **み** **ち** **道** **で** **လ** **မ်း** **တွ** **င်** **04-03**

▶ **ヒ** **マ** **ル** **さ** **ん** **は** **、** **ま** **ち** **で** **、** **に** **ほ** **ん** **ご** **ク** **ラ** **ス** **の** **し** **も** **や** **ま** **せん** **せい** **あ** **に** **あ** **い** **ま** **し** **た** **。**  
ဟိရုစံသည် ဂျပန်ဘာသာသင်တန်းမှ ဆရာရှိမိယာမနှင့် မြို့ထဲတွင် တွေ့ခဲ့ပါသည်။



**か** **い** **わ** **2** **ス** **ー** **パ** **ー** **で** **ရ** **ူ** **ပါ** **မ** **ား** **က** **တ်** **တွ** **င်** **04-04**

▶ **ゴ** **ウ** **さ** **ん** **は** **、** **き** **ん** **じ** **よ** **の** **ス** **ー** **パ** **ー** **で** **、** **お** **な** **し** **よ** **く** **ば** **の** **い** **の** **う** **え** **さ** **ん** **に** **あ** **い** **ま** **し** **た** **。**  
ဂိုစံသည် လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် အိန်အုအံစံနှင့် အနီးအနားရှိ ရူပါမားကတ်တွင် တွေ့ခဲ့ပါသည်။




第4課 東京に住んでいます

会話3 工場の事務所で

04-05


- ▶ リナさんは、大川さんの工場で働くことになりました。大川さんが、工場ですべて働いている家族を紹介しています。  
ရိနာသည် အိုးခဝစ်၏စက်ရုံတွင် အလုပ်လုပ်မည်ဖြစ်ပါသည်။ အိုးခဝစ်မှ စက်ရုံတွင် အလုပ်အတူတူလုပ်နေသည့် မိသားစုဝင်များကို မိတ်ဆက်ပေးနေပါသည်။



会話4 イベント会場で

04-06

- ▶ バトさんは、職場のオープンデーのイベント会場で、同僚の石田さんに会いました。石田さんは、家族を連れて来ています。  
ဘတီသည် လုပ်ငန်းခွင်သို့ပြင်ပမှလူများလာရောက်လည်ပတ်လေ့လာနိုင်သည့်နေ့ပွဲအခမ်းအနားတွင် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အိရှိဒဲနှင့်တွေ့ခဲ့ပါသည်။ အိရှိဒဲက မိသားစုကိုခေါ်၍ လာခဲ့ပါသည်။



(2) ことばを確認して、もういちど聞きましょう。 04-03 ~ 04-06

စကားလုံးများကိုဖတ်ပြီး နောက်တစ်ကြိမ် နားထောင်ကြရအောင်။

～先生 先生 / 先生 ～ | こちら ဒီဘက် (人を紹介するときに使う အခြားသူကိုမိတ်ဆက်သောအချိန်တွင် အသုံးပြုသည်)

あれ? ဟင် (意外に思ったことを表す မမျှော်လင့်ထားသော အကြောင်းအရာကို ဖော်ပြသည်)

紹介します မိတ်ဆက်ပါမယ် (紹介する မိတ်ဆက်သည်)

(どうぞ) よろしく တွေ့ရတာဝမ်းသာပါတယ်



かたち ちゅうもく  
形に注目

(1) 音声おんせいを聞いて、き \_\_\_\_\_ にことばかを書きましょう。🔊 04-07  
အသံကိုနားထောင်၍ \_\_\_\_\_ တွင် စကားလုံးများကိုရေးကြရအောင်။

A: 井上いのうえさん、こんにちは。

B: こんにちは。呉ごさん、夫おっと \_\_\_\_\_ 子こどもです。

A: 石田いしださん。

B: バトさん。紹介しょうかいします。妹いもうと \_\_\_\_\_ 弟おとうとです。

❗ 2人ふたりの人ひとをいっしょいっしょに紹介しょうかいするとき、どうい言いっていましたか。➡ 文法ぶんぽうノート ①  
လူ ၂ ဦးကို အတူတူမိတ်ဆက်ပေးသောအခါ မည်သို့ပြောခဲ့ပါသလဲ။

(2) 形かたちに注目ちゅうもくして、かいわ 会話 2 かいわ 会話 4 き をもういちど聞きましょう。🔊 04-04 🔊 04-06  
သဒ္ဒါပုံစံကိုသတိပြုပြီး 会話 2 会話 4 ကို နောက်တစ်ကြိမ် နားထောင်ကြရအောင်။



## 2. 25 さい 歳です


Can-do 13

住んでいるところや年齢などを質問したり、質問に答えたりすることができる。  
လက်ရှိနေထိုင်နေသည့်နေရာနှင့် အသက် စသည်တို့ကို မေးမြန်းခြင်း၊ မေးခွန်းကိုပြန်လည်ဖြေဆိုခြင်းများ ပြုလုပ်နိုင်သည်။

### 1 1 会話を聞きましょう。

စကားပြောကိုနားထောင်ကြရအောင်။

▶ ミロさんは、同じ職場で働く上田さんの家に招待されました。上田さんの家族に会うのは、今日がはじめてです。  
မိလိစံသည် အလုပ်အတူလုပ်မည့် အုအဲဒံ၏ နေအိမ်သို့ဖိတ်ခေါ်ခြင်းခံရပါသည်။ အုအဲဒံ၏ မိသားစုနှင့်တွေ့ဆုံခြင်းမှာ ယနေ့က ပထမဦးဆုံးဖြစ်သည်။



### (1) はじめに、スクリプトを見ないで会話を聞きましょう。🔊 04-08

ပထမဦးစွာ စာသားကိုမကြည့်ဘဲ စကားပြောကို နားထောင်ကြရအောင်။

1. 上田さんの家族には、だれがいましたか。メモしましょう。

အုအဲဒံ၏မိသားစုတွင် ဘယ်သူတွေရှိပါသလဲ။ မှတ်စုရေးကြရအောင်။

( ) ( ) ( )

2. 上田さんの子どもは、何歳ですか。

အုအဲဒံ၏ကလေးမှာ အသက်ဘယ်လောက်ပါလဲ။

( ) さい 歳

### (2) スクリプトを見ながら聞きましょう。🔊 04-08

စာသားကိုကြည့်ရင်း နားထောင်ကြရအောင်။

1. ミロさんは、何歳ですか。

မိလိစံသည် အသက်ဘယ်လောက်ပါလဲ။

( ) さい 歳

2. ミロさんは、どこに住んでいますか。

မိလိစံသည် ဘယ်နေရာတွင် နေထိုင်ပါသလဲ။

( ) に住んでいます。

ミロ： ミロです。フィリピンから来ました。

よろしくお願ひします。

上田： ミロさん、うちの家族です。

妻と子ども。それから、父です。

上田 (妻・父)： ミロさん、よろしく。

ミロ： あのう、お名前は？

上田 (子ども)： 伸一です。

ミロ： しんいち。何歳ですか？

上田 (子ども)： ……。

上田 (妻)： いくつですか？

上田 (子ども)： 4歳です。

ミロ： 4歳。そうですか。

上田 (父)： ミロさんは、何歳？

ミロ： 25歳です。

上田 (父)： そう。

上田 (妻)： どこに住んでいますか？

ミロ： 赤羽です。

上田 (妻)： そうですか。ご家族は？

ミロ： 家族は、フィリピンに住んでいます。

上田 (妻)： そうですか。

そう

ဟုတ်လား

「そうですか」のカジュアルな  
言い方

そうですか ခု ပြောလို့ပါးပါးပြောသော  
အသုံးအနှုန်း

うちの ဂျန်တော်၏ / ဂျန်မ၏ | (ご) 家族 (တစ်ဖက်လူ၏) မိသားစု | それから ပြီးတော့ | 何歳 အသက်ဘယ်လောက်  
いくつ အသက်ဘယ်လောက် | ~歳 ~နှစ် | どこ ဘယ်နေရာ | 住んでいます (住む) နေထိုင်နေသည် (နေထိုင်သည်)  
フィリピン ဖိလစ်ပိုင်



かたち ちゅうもく  
形に注目

(1) 音声おんせいを聞いて、き \_\_\_\_\_ にことばかを書きましょう。🔊 04-09  
အသံကိုနားထောင်၍ \_\_\_\_\_ တွင် စကားလုံးများကိုရေးကြရအောင်။

A: \_\_\_\_\_ ですか? / \_\_\_\_\_ ですか?

B: 4 \_\_\_\_\_ です。

A: ミロさんは、\_\_\_\_\_ ?

B: 25 \_\_\_\_\_ です。

A: \_\_\_\_\_ す住んでいますか?

B: あかばね赤羽です。

A: かぞくご家族は?

B: かぞく家族は、フィリピン \_\_\_\_\_ す住んでいます。

❗ ねんれい 年齢を質問したり、こた 答えたりするとき、い どう言っていましたか。➡ ぶんぽう 文法ノート ②  
အသက်အရွယ်ကို မေးမြန်းခြင်း၊ ဖြေကြားခြင်းများပြုလုပ်သည့်အခါ မည်သို့ပြောခဲ့ပါသလဲ။

❗ す 住んでいるところを質問したり、こた 答えたりするとき、い どう言っていましたか。➡ ぶんぽう 文法ノート ③  
နေထိုင်သောနေရာကို မေးမြန်းခြင်း၊ ဖြေကြားခြင်းများပြုလုပ်သည့်အခါ မည်သို့ပြောခဲ့ပါသလဲ။

(2) かたち ちゅうもく 形に注目して、かいわ 会話をもういちど聞きましょう。🔊 04-08  
သဒ္ဒါပုံစံကိုသတိပြုပြီး စကားပြောကို နောက်တစ်ကြိမ် နားထောင်ကြရအောင်။

(3) 聞いて言いましょう。  
နားထောင်ပြီးပြောကြရအောင်။

【数字 (1 ~ 99) 年齢】

数字 (1~9)	数字 (10~19)	年齢 (10~19)	数字 (20~29)	数字 (30~39)	年齢 (30~39)
1	いち	いっさい	30	さんじゅう	さんじゅうっさい
2	に	にさい	40	よんじゅう	よんじゅうっさい
3	さん	さんさい	50	ごじゅう	ごじゅうっさい
4	よん	よんさい	60	ろくじゅう	ろくじゅうっさい
5	ご	ごさい	70	ななじゅう	ななじゅうっさい
6	ろく	ろくさい	80	はちじゅう	はちじゅうっさい
7	なな	ななさい	90	きゅうじゅう	きゅうじゅうっさい
8	はち	はっさい			
9	きゅう	きゅうさい			
10	じゅう	じゅうっさい			
11	じゅういち	じゅういっさい			
12	じゅうに	じゅうにさい			
13	じゅうさん	じゅうさんさい			
14	じゅうよん	じゅうよんさい			
15	じゅうご	じゅうごさい			
16	じゅうろく	じゅうろくさい			
17	じゅうなな	じゅうななさい			
18	じゅうはち	じゅうはっさい			
19	じゅうきゅう	じゅうきゅうさい			
20	にじゅう	にじゅうっさい はたち			

例 (れい) 25 (にじゅうご) 04-14

25 にじゅうご にじゅうごさい

99 きゅうじゅうきゅう きゅうじゅうきゅうさい



2 <sup>す</sup>住んでいるところや<sup>ねんれい</sup>年齢を<sup>い</sup>言いましょう。  
နေထိုင်ရာနေရာနှင့် အသက်ကို ပြောကြရအောင်။

はじめまして。  
ミロです。  
フィリピンから<sup>き</sup>来ました。  
よろしく<sup>ねが</sup>お願いします。

① <sup>ねんれい</sup>年齢 <sup>あざん</sup>အသက်

ミロさんは、<sup>なんさい</sup>何歳ですか？

25<sup>さい</sup>歳です。

② <sup>す</sup>住んでいるところ <sup>နေထိုင်ရာနေရာ</sup>

どこに<sup>す</sup>住んでいますか？

あかばね<sup>す</sup>赤羽に住んでいます。

そうですか。

(1) <sup>かいわ</sup>会話を<sup>き</sup>聞きましょう。 (🔊) 04-15 / (🔊) 04-16 / (🔊) 04-17  
စကားပြောကိုနားထောင်ကြရအောင်။

(2) シャドーイングしましょう。 (🔊) 04-15 / (🔊) 04-16 / (🔊) 04-17  
နောက်ကထက်ကြပ်မကွာလိုက်ဆိုကြရအောင်။

(3) <sup>かんたん</sup>はじめに<sup>じこしょうかい</sup>簡単に自己紹介を<sup>し</sup>しましよ。そのあとで、<sup>ねんれい</sup>年齢や<sup>す</sup>住んでいるところの<sup>しつもん</sup>質問に<sup>こた</sup>答えましょう。  
<sup>ほんとう</sup>本当の<sup>ねんれい</sup>年齢を<sup>い</sup>言いたくないときは、<sup>てきとう</sup>適当に<sup>こた</sup>答えてもかまいません。  
ပထမဦးစွာ လွယ်ကူသောအသုံးအနှုန်းများဖြင့် မိမိကိုယ်ကိုယ် မိတ်ဆက်ကြရအောင်။ ထို့နောက် အသက်၊ နေထိုင်ရာနေရာနှင့် ပတ်သက်သည့်မေးခွန်းကို ပြောကြရအောင်။ မိမိအသက်အမှန်ကို မပြောလိုပါက သင့်လျော်စွာဖြေဆို၍လည်းရပါသည်။



### 3. ペットのジョンです

Can-do 14

写真を見ながら、その人がだれかなどの簡単な質問をしたり、質問に答えたりすることができる。  
 ဓာတ်ပုံကိုကြည့်ရင်း ထိုသူသည်မည်သူဖြစ်သည်စသည့် လွယ်ကူသောမေးခွန်းမေးခြင်း၊ မေးခွန်းကိုပြန်လည်ဖြေဆိုခြင်းများ ပြုလုပ်နိုင်သည်။

**1** 1 かいわ き 会話を聞きましょう。  
 စကားပြောကိုနားထောင်ကြရအောင်။

▶ 2 しやしん み ながら はな しています。  
 ဓာတ်ပုံကိုကြည့်ရင်း စကားပြောနေပါသည်။

(1) ① - ④は、だれ／何の<sup>なん</sup>写真<sup>しやしん</sup>を見<sup>み</sup>て話<sup>はな</sup>していますか。a-e から<sup>えら</sup>選びましょう。  
 ①-④ သည် မည်သူ / မည်သည့်ဓာတ်ပုံများကိုကြည့်ပြီး စကားပြောနေပါသလဲ။ a-e ထဲမှ ရွေးကြရအောင်။

- a. 友<sup>とも</sup>だち
- b. 恋人<sup>こいびと</sup>
- c. 母<sup>はは</sup>
- d. 姉<sup>あね</sup>の<sup>こ</sup>子ども
- e. ペット

①  04-18 ( )	②  04-19 ( )
③  04-20 ( )	④  04-21 ( )

(2) もういちど聞きましょう。何<sup>なん</sup>歳<sup>さい</sup>ですか。どこ<sup>す</sup>に住<sup>す</sup>んでいますか。メモ<sup>い</sup>しましょう。言<sup>い</sup>っていないときは、「-」を書<sup>か</sup>きましょう。  
 နောက်တစ်ကြိမ် နားထောင်ကြရအောင်။ အသက်ဘယ်လောက်ပါလဲ။ ဘယ်မှာနေတာလဲ။ မှတ်စုရေးကြရအောင်။ ပြောထားခြင်းမရှိပါက (-) ကို ရေးကြရအောင်။

	①  04-18	②  04-19	③  04-20	④  04-21
なんさい 何歳?				
どこ?				

(3) ことばを確認して、もういちど聞きましょう。 04-18 ~ 04-21

စကားလုံးများကိုဖတ်ပြီး နောက်တစ်ကြိမ် နားထောင်ကြရအောင်။

だれ ဘယ်သူ | 犬 ခွေး | おじいさん အဘိုးအို | 日本 ဂျပန် | 東京 တိုကျို

へー အယ် (軽い関心を表す အနည်းငယ်စိတ်ဝင်စားမှုကို ပြသသည်) | かわいいですね ချစ်ဖို့ကောင်းတယ်နော်



形に注目

(1) 音声を聞いて、\_\_\_\_\_にことばを書きましょう。 04-22

အသံကိုနားထောင်၍ \_\_\_\_\_ တွင် စကားလုံးများကိုရေးကြရအောင်။

これ、\_\_\_\_\_ ですか？

わたし 私 \_\_\_\_\_ 母です。

あね 姉 \_\_\_\_\_ 子 どもです。

A: かわいいですね。

B: ペット \_\_\_\_\_ ジョンです。

! 写真に写っている人がだれか聞くと、どう言っていましたか。 → 文法ノート ②

ဓာတ်ပုံထဲတွင်ပါသောသူများသည် မည်သူများဖြစ်သလဲဟုမေးသောအခါ မည်သို့ပြောခဲ့ပါသလဲ။

! 「の」の前のことばと後ろのことばは、どんな関係だと思えますか。 → 文法ノート ④

の ၏ အရှေ့မှစကားလုံးနှင့် အနောက်မှစကားလုံးသည် မည်သို့ဆက်နွယ်မှုရှိသည်ဟု ထင်ပါသလဲ။


(2) 形に注目して、会話をもういちど聞きましょう。 04-18 ~ 04-21

သဒ္ဒါပုံစံကိုသတိပြုပြီး စကားပြောကို နောက်တစ်ကြိမ် နားထောင်ကြရအောင်။

第4課 東京に住んでいます

2 写真を見ながら、話しましょう。

ခတ်ပုံကိုကြည့်ရင်း ပြောကြရအောင်။



(1) 会話を聞きましょう。 (04-23) (04-24)  
စကားပြောကိုနားထောင်ကြရအောင်။

(2) シャドーイングしましょう。 (04-23) (04-24)  
နောက်ကထက်ကြပ်မကွာလိုက်ဆိုကြရအောင်။

(3) 友だちや家族、ペットなどの写真を見せ合いながら、お互いに質問しましょう。  
ゆうめいじん やアニメのキャラクターなどの写真を使って話してもかまいません。  
သူငယ်ချင်းနှင့် မိသားစု၊ အိမ်မွေးတိရစ္ဆာန်စသည်တို့၏ ခတ်ပုံများကိုပြရင်း အပြန်အလှန်မေးခွန်းမေးကြရအောင်။ နာမည်ကြီးပုဂ္ဂိုလ်များနှင့် အနိမ့်မေးရင်းဇာတ်ကောင်များ၏ ခတ်ပုံများကို အသုံးပြု၍လည်းရပါသည်။



# 4. とも 友だちと海！

Can-do 15

ゆうじん エスエヌエス みじか か こ よ しやしん て わだい りかい  
友人の SNS の短い書き込みを読んで、写真を手がかりに、話題を理解することができる。  
ဆိုရှယ်မီဒီယာပေါ်တွင်တင်ထားသော သူငယ်ချင်း၏ စာတိုများကိုဖတ်ပြီး စာတို၏အကူအညီဖြင့် အကြောင်းအရာကို သိရှိနိုင်သည်။

## 1 SNS の書き込みを読みましょう。

ဆိုရှယ်မီဒီယာမှ ပို့စ်များကို ဖတ်ကြရအောင်။

▶ SNS でフォローしている友だちの最近の書き込みを読んでいます。  
ဆိုရှယ်မီဒီယာတွင် လတ်တလောတင်ထားသော သူငယ်ချင်း၏ ပို့စ်ကို ဖတ်နေပါသည်။

### (1) 投稿された写真に写っている人はだれですか。

書いてあるところに印をつけましょう。  
ပို့စ်တင်ထားသောစာတိုတွင်ပါသောသူမှာ မည်သူပါလဲ။  
ရေးထားသောနေရာတွင် အမှတ်အသားလုပ်ကြရအောင်။



### (2) 次のことばは、どんな意味だと思いますか。

写真から推測しましょう。  
အောက်ပါစကားလုံးများသည် မည်သည့်အဓိပ္ပာယ်ဟုထင်ပါသလဲ။  
စာတိုကိုကြည့်ပြီး ခန့်မှန်းကြရအောင်။

- ① 誕生日 (たんじょうび)
- ② 海 (うみ)
- ③ ツーショット



### 大切なことば

誕生日 (たんじょうび) မွေးနေ့ | 海 (うみ) ဝင်လယ် | (お)天気 (てんき) ရာသီဥတု

ちょうかい  
聴解スクリプト1. おととこ  
夫と子どもですかいわ  
会話 1

04-03

しもやま  
下山：あれ？ ヒマルさん？ヒマル：ああ、しもやませんせい  
下山先生。こんにちは。しもやま  
下山：こんにちは。ヒマルさん、えーと、つま  
妻です。ヒマル：ヒマルです。よろしくおねが  
いします。かいわ  
会話 2

04-04

いのうえ  
井上：ああ、ゴ  
呉さん。ゴ  
呉：あ、いのうえ  
井上さん、こんにちは。いのうえ  
井上：こんにちは。ゴ  
呉さん、おととこ  
夫と子どもです。いのうえ おととこ  
井上 (夫)：こんにちは。いのうえ こ  
井上 (子ども)：こんにちは。ゴ  
呉：こんにちは。かいわ  
会話 3


04-05

おおかわ  
大川：えっと、しょうかい  
紹介します。こちら、リナさん。

リナ：はじめまして。リナです。

おおかわ  
大川：リナさん、ちち  
父です。おおかわ  
大川 (父)：よろしく。おおかわ  
大川：はは  
母です。おおかわ  
大川 (母)：リナさん、どうぞよろしく。おおかわ  
大川：あに  
兄です。おおかわ  
大川 (兄)：よろしく。リナ：よろしくおねが  
いします。


 会話 4

 04-06

 バト：あ、<sup>いしだ</sup>石田さん。

<sup>いしだ</sup>石田：ああ、バトさん。<sup>しょうかい</sup>紹介します。<sup>いもうと</sup>妹と<sup>おとうと</sup>弟です。

バト：あ、はじめまして。バトです。

<sup>ねが</sup>よろしくお願ひします。

<sup>いしだ</sup>石田 <sup>いもうと</sup>(妹)：<sup>ねが</sup>よろしくお願ひします。

<sup>いしだ</sup>石田 <sup>おとうと</sup>(弟)：<sup>ねが</sup>よろしくお願ひします。

### 3. ペットのジョンです

 ①  04-18

A：これ、だれですか？

 B：<sup>わたし</sup>私の<sup>はは</sup>母です。<sup>す</sup>ブラジルに住んでいます。

A：へー、そうですか。

 ②  04-19

A：これ、だれですか？

 B：<sup>あね</sup>姉の<sup>こ</sup>子どもです。

A：かわいいですね。いくつですか？

 B：<sup>さい</sup>3歳です。

 ③  04-20

 A：あ、<sup>いぬ</sup>犬。かわいいですね。

B：ありがとう。ペットのジョンです。

 A：へー、<sup>なんさい</sup>何歳ですか？

 B：<sup>さい</sup>16歳です。

 A：<sup>さい</sup>16歳……。

B：おじいさんです。

④  04-21

A：これ、だれですか？ <sup>こいびと</sup>恋人？

B：え、ああ、<sup>とも</sup>友だちです。

A：そうですか。<sup>にほん</sup>日本に<sup>す</sup>住んでいますか？

B：はい。<sup>とうきょう</sup>東京に<sup>す</sup>住んでいます。

---



第4課 東京に住んでいます

かんじの ことば

1 よんで、意味を確認しましょう。  
ဖတ်ပြီးအဓိပ္ပာယ်ရှာကြရအောင်။

ちち 父	父	父	父
はは 母	母	母	母
こ 子ども	子ども	子ども	子ども
にほん 日本	日本	日本	日本

2 \_\_\_\_\_の漢字に注意して読みましょう。  
မျဉ်းတားထားသည့် ခန်းဂျိကို ဂရုစိုက်ပြီး ဖတ်ကြရအောင်။

- ① 父と母です。
- ② 私<sup>わたし</sup>の子どもです。
- ③ 日本<sup>す</sup>に住んでいます。

3 上の \_\_\_\_\_のことばを、キーボードやスマートフォンで入力しましょう。  
အထက်တွင် မျဉ်းတားထားသည့် စကားလုံးကို ကီးဘုတ် သို့မဟုတ် စမတ်ဖုန်းဖြင့် ရိုက်ကြည့်ကြရအောင်။

ぶんぽう 文法ノート

1

N1 と N2

おとと こ  
夫と子どもです。  
အမျိုးသား နဲ့ ကလေးပါ။

- と သည် တစ်ခုထက်ပိုသောနာမ်များကို စီတန်းပြောသည့်အခါ အသုံးပြုသောဝိဘတ်ဖြစ်သည်။ နာမ်နှင့်နာမ်ကို ဆက်သွယ်ပေးသော လုပ်ဆောင်ချက်ကို လုပ်သည်။
- ဤသင်ခန်းစာတွင် မိသားစုဝင်များကို မိတ်ဆက်သည့်အခါ၌ သုံးသည်။
- 「と」は、いくつかの名詞を並べて言うときに使う助詞です。名詞と名詞をつなぐ働きをします。
- この課では、家族のメンバーを紹介するときに使っています。

れい わたし かぞく ငါち はは あね  
【例】 ▶ 私の家族です。父と母と姉です。  
ကျွန်တော်ရဲ့ မိသားစုပါ။ အဖေ၊ အမေနဲ့ အစ်မ ပါ။

2

【အမေးအသုံးအနှုန်း 疑問表現】 ですか？

なんさい  
何歳ですか？  
အသက်ဘယ်လောက်လဲ။

- အမေးစာလုံးကိုသုံးသော မေးပုံမေးနည်းဖြစ်သည်။ အမေးစာလုံး၏ နောက်တွင် ですか？ ကို တွဲဆက်၍ အတက်သံဖြင့် အသံထွက်သည်။ အထက်ဖော်ပြပါ ဥပမာသည် အသက်မေးမြန်းရာ၌ အသုံးပြုသည်။
- ဤသင်ခန်းစာတွင် 何歳 နှင့် いくつ ကို တူညီသော အဓိပ္ပာယ်ဖြင့် အသုံးပြုထားသော်လည်း いくつ သည် မူလက အရေအတွက်ကို မေးသည့်အခါ အသုံးပြုသော စကားလုံးဖြစ်သည်။
- いくつ ကို သုံး၍ ယဉ်ကျေးစွာ မေးမြန်းလိုပါက お ကိုတွဲဆက်၍ おいくつですか？ ဟု မေးနိုင်သည်။
- သူငယ်ချင်းအချင်းချင်း စသည့် သာမန်စကားပိုင်းများတွင် ですか？ ကို ဖြုတ်၍ 何歳？ (အသက်ဘယ်လောက်လဲ) ဟု မေးနိုင်သည်။
- ～ですか？ ကို 何歳/いくつですか？ သာမက だれですか？ (ဘယ်သူလဲ)၊ どこですか？ (ဘယ်နေရာလဲ) ကဲ့သို့ အမေးစာလုံးအမျိုးမျိုးတို့ နှင့်အတူ အသုံးပြုနိုင်သည်။
- 疑問表現を使った質問の言い方です。疑問表現のあとに「ですか？」をつけて上昇イントネーションで発音します。上の例文では、年齢をたずねるときに使っています。
- 「何歳」「いくつ」は、この課では同じ意味で使われていますが、「いくつ」は、もともとは数を聞くときに使われることばです。
- 「いくつ」を使って丁寧にたずねるときは、「お」をつけて、「おいくつですか？」と質問します。
- 友だち同士などのカジュアルな会話では、「ですか？」を省略して「何歳？」のように質問することができます。
- 「～ですか？」は「何歳/いくつですか？」以外にも、「だれですか？」「どこですか？」などのように、いろいろな疑問表現といっしょに使うことができます。

- [例] ▶ A : 何歳ですか?  
なんさい  
 အသက်ဘယ်လောက်လဲ။
- B : 15 歳です。  
さい  
 ၁၅ နှစ်ပါ။
- ▶ A : おいくつですか?  
 အသက်ဘယ်နှနှစ်ပါလဲ။
- B : 90 歳です。  
きゅうじゅうっさい  
 ၉၀ နှစ်ပါ။
- ▶ A : 何歳?  
なんさい  
 အသက်ဘယ်နှနှစ်လဲ။
- B : ひ・み・つ。  
 လျှို့ဝှက်..ချက်

3

【နေရာ 場所】に住んでいます

家族は、フィリピンに住んでいます。  
မိသားစုက ဖိလစ်ပိုင်မှာ နေပါတယ်။

- နေထိုင်ရာဒေသကို ပြောဆိုပုံဖြစ်သည်။
- フィリピンに (ဖိလစ်ပိုင်တွင်)၊ 東京に (တိုကျိုတွင်) ကဲ့သို့ နိုင်ငံအမည်၊ မြို့အမည်၏ နောက်တွင် ဝိဘတ် に ကို တွဲကပ်၍ နေထိုင်ရာဒေသကို ဖော်ပြသည်။
- 住んでいます သည် ကြိယာ 住む (နေထိုင်သည်) မှ ပြောင်းလဲထားပြီး အသုံးပြုပုံကို အခြေခံအဆင့် (၁) တွင် လေ့လာပါမည်။ ဤသင်ခန်းစာ တွင် ~に住んでいます ကို စကားစုတစ်ခု အနေဖြင့်မှတ်သားထားပါ။
- နေထိုင်သည့်နေရာကို မေးမြန်းသည့်အခါ အမေးစာလုံး どこ (ဘယ်နေရာ) ကို အသုံးပြု၍ ဝါကျအဆုံးတွင် အမေးစာကြောင်းပြုလုပ်ရန် か ကို ထည့်သွင်းပြီး အတက်သံဖြင့် အသံထွက်မည်။

- 住んでいるところの言い方です。
- 「フィリピンに」「東京に」のように、国名や都市名のあとに助詞「に」をつけて、住んでいる場所を示します。
- 「住んでいます」は動詞「住む」から作られますが、この用法については『初級 1』で勉強します。この課では、「～に住んでいます」を 1 つのフレーズとして覚えてください。
- 住んでいる場所をたずねるときは、疑問詞「どこ」を使って、文末に疑問文を作る「か」をつけて、上昇イントネーションで発音します。

- [例] ▶ A : どこに住んでいますか?  
どこ  
 ဘယ်နေရာမှာ နေပါသလဲ။
- B : 東京に住んでいます。  
とうきょう  
 တိုကျိုမှာ နေပါတယ်။
- A : ご家族は?  
かぞく  
 မိသားစုကရော။
- B : 家族は、ミャンマーに住んでいます。  
かぞく  
 မိသားစုက မြန်မာမှာ နေပါတယ်။

4

N1 の N2

わたし はは  
私の母です。  
ကျွန်တော့် အမေ ပါ။

ペットのジョンです。  
အိမ်မွေးတိရိစ္ဆာန်လေး ဝျန် ပါ။

ဝ သည် ဝိဘတ်ဖြစ်ပြီး နာမ်နှင့်နာမ်ကြားရှိ ဆက်သွယ်ချက်ကို ဖော်ပြသည်။ ဤသင်ခန်းစာတွင် အောက်တွင်ဖော်ပြထားသော အသုံးပြုပုံ ၂ မျိုးကို တင်ပြထားသည်။

၁။ အရှေ့တွင်ရှိသောနာမ်သည် အနောက်တွင်ရှိသောနာမ်ကို အထူးပြုသည်။

-ဝိဘတ် ဝ ၏ အခြေခံအသုံးဖြစ်သည်။ <sup>わたし</sup>私の子ども (ကျွန်တော်/ကျွန်မရဲ့ကလေး)၊ <sup>姉</sup>姉の子ども (အစ်မရဲ့ကလေး) ကဲ့သို့ အရှေ့တွင်ရှိသော နာမ်သည် အနောက်တွင်ရှိသောနာမ် <sup>子ども</sup>子ども (ကလေး) နှင့်စပ်လျဉ်း၍ ရှင်းပြထားသည်။

-ဤသင်ခန်းစာတွင် မိသားစုကြားရှိ တော်စပ်ပုံကို ဖော်ပြရာ၌ အသုံးပြုထားသော်လည်း <sup>5歳の誕生日</sup>5歳の誕生日 (၅ နှစ်မြောက်မွေးနေ့)၊ <sup>日本語の先生</sup>日本語の先生 (ဂျပန်စာဆရာ)၊ <sup>家族の写真</sup>家族の写真 (မိသားစုဓာတ်ပုံ) ကဲ့သို့ အမျိုးမျိုးသော အသုံးပြုပုံများ ရှိသည်။

-နာမ်များကို ၃ခုနှင့်အထက် တွဲဆက်၍လည်း ပြောနိုင်သည် (ဥပမာ①②)။

၂။ အရှေ့တွင်ရှိသောနာမ် = အနောက်တွင်ရှိသောနာမ်

-ペットのジョン သည် အိမ်မွေးတိရိစ္ဆာန်၏အမည်မှာ ဝျန် ဖြစ်ကြောင်းဖော်ပြသည်။ တစ်နည်းအားဖြင့် အရှေ့တွင်ရှိသောနာမ် နှင့် အနောက်တွင် ရှိသောနာမ်သည် အတူတူပင်ဖြစ်သည်။ ဥပမာ ③ ၏ <sup>妹</sup>妹のマリー (ညီမလေး မာရီ) သည်လည်း ထိုအတူပင်ဖြစ်သည်။

「の」は助詞で、名詞と名詞の関係を示します。この課では、次の2つの用法を取り上げます。

1. 前の名詞が後ろの名詞を修飾する

- 助詞「の」の基本的な用法です。「私の子ども」「姉の子ども」のように、前の名詞が後ろの名詞「子ども」について説明しています。
- この課では、家族の関係を表すときに使っていますが、「5歳の誕生日」「日本語の先生」「家族の写真」のように、さまざまな使い方があります。
- 3つ以上の名詞をつないで言うこともできます (例①②)。

2. 前の名詞=後ろの名詞

- 「ペットのジョン」は、ペットの名前がジョンであるということを表しています。つまり、「前の名詞」と「後ろの名詞」の関係は、同格です。「妹のマリー」(例③) の場合も同じです。

[例] ▶ ① これは、<sup>わたし かぞく しゃしん</sup>私の家族の写真です。  
<sup>ごうわ</sup>ဒါ ကျွန်တော့်ရဲ့ မိသားစုဓာတ်ပုံပါ။

▶ ② A : <sup>だれ</sup>これ、だれですか?  
<sup>ဒါ ဘယ်သူလဲ။</sup>

B : <sup>わたし かに とも</sup>私の兄の友だちです。  
ကျွန်တော့်အစ်ကိုရဲ့သူငယ်ချင်းပါ။

▶ ③ A : <sup>だれ</sup>これですか?  
<sup>ဘယ်သူလဲ။</sup>

B : <sup>いもうと</sup>妹のマリーです。  
ညီမလေး မာရီပါ။

日本の生活 TIPS

● <sup>にほん おも とし</sup> 日本の主な都市 <sup>ဂျပန်နိုင်ငံ၏ အဓိကမြို့ကြီးများ</sup>


တို့ကျိုသည် ဂျပန်နိုင်ငံ၏မြို့တော်ဖြစ်သည်။ တိုကျိုမြို့ရှိ မြို့နယ်များ (၂၃ မြို့နယ်) ၏ လူဦးရေသည် ၉.၆ သန်းခန့် (လက်ရှိ ၂၀၂၀ ခုနှစ်တွင်) ရှိပြီး၊ ဂျပန်တွင် လူဦးရေအများဆုံးဖြစ်ကာ လူနေမှု အသိပ်သည်းဆုံးလည်းဖြစ်သည်။ တိုကျိုသည် ဂျပန်၏နိုင်ငံရေး၊ စီးပွားရေးတို့၏ ဗဟိုအချက်အချာလည်းဖြစ်သည်။ ထို့အပြင် ဂျပန်တွင် လူဦးရေများပြားပြီး ခရိုင်အဆင့်အာဏာ ပေးအပ်ထားသော မြို့ကြီးများရှိကာ၊ ထိုမြို့များကို ဒေသခံအစိုးရရုံးစိုက်ရာမြို့ ဟုခေါ်သည်။ ယခုလက်ရှိ ၂၀၂၀ ခုနှစ်တွင် ဒေသခံအစိုးရရုံးစိုက်ရာမြို့ပေါင်း ၂၀ ရှိသည်။

အောက်ပါမြေပုံသည် ဒေသခံအစိုးရရုံးစိုက်ရာ မြို့များထဲမှ လူဦးရေ ၁ သန်းကျော်သောမြို့ကြီးများကို ဖော်ပြထားသောပုံ ဖြစ်သည်။ ဂျပန်၏ ထင်ရှားသော မြို့ကြီးများ၏ တည်နေရာကို မှတ်သားထားပါက အကျိုးရှိနိုင်ပါသည်။

東京は日本の首都です。東京都区部(23区)の人口は約960万人(2020年現在)で、日本でいちばん人口が多い都市であるのはもちろん、人口密度も日本一です。東京は、日本の政治、経済の中心となっています。

また日本には、人口が多く、県のレベルの権限が与えられた大都市がいくつかあり、これを「政令指定都市」といいます。2020年現在、日本には政令指定都市が全部で20あります。

以下の地図は、政令指定都市のうち、人口が100万人以上の都市を表したものです。日本の代表的な都市の位置をだいたい覚えておくと、役に立つかもしれません。



### ● 年齢を聞く အသက်ကို မေးမြန်းခြင်း

သင်၏နိုင်ငံတွင် လူတစ်ယောက်၏အသက်ကို မေးမြန်းခြင်းသည် ပုံမှန်ဖြစ်ပါသလား။ သို့မဟုတ် ရိုင်းပါသလား။ လူတစ်ယောက်ကို အသက် မမေးသင့်ဘူး၊ အထူးသဖြင့် အမျိုးသမီးများကို မမေးသင့်ဘူး ဟုယူဆသော ယဉ်ကျေးမှု ဓလေ့ထုံးစံ ရှိသကဲ့သို့၊ အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ပေါ့ပေါ့ပါးပါးပင် အသက်ကို မေးမြန်းနိုင်သော ယဉ်ကျေးမှု ဓလေ့ထုံးစံများလည်း ရှိသည်။

ဂျပန်တွင် သူတစ်ပါးအသက်ကို မေးမြန်းခြင်းသည် ရိုင်းသည်ဟု ထင်သူများရှိသကဲ့သို့ ပုံမှန်ကဲ့သို့ မေးမြန်းသူများလည်း ရှိသည်။ သူတစ်ပါးအသက်ကို မေးမြန်းခြင်းသည် ရိုင်းသည်ဟု ထင်မြင်ယူဆသော ယဉ်ကျေးမှုနှင့် နှိုင်းယှဉ်ပါက ဂျပန်တွင် အသက်မေးမြန်းခံရသည့်အကြိမ်အရေအတွက် များပြားနိုင်သည်။ ထိုအကြောင်းရင်းမှာ အသက်အလိုက် မိမိထက်ကြီးသူ၊ ငယ်သူကို ခွဲခြားသော ဓလေ့ရှိခြင်း၊ ဂျပန်စကားတွင်လည်း မိမိထက်အသက်ကြီးသူ၊ ငယ်သူနှင့် ရွယ်တူကိုလိုက်ကာ စကားအသုံးအနှုန်းကို ခွဲခြားသုံးနှုန်းသောကြောင့် ဖြစ်သည်။ ဒေသနှင့် အသက်အရွယ်ကိုလိုက်၍ ကွဲပြားနိုင်သော်လည်း တစ်ခါတစ်ရံ ဂျပန်တွင် အသက်မေးမြန်း ခံရနိုင်သည်ကို မှတ်ထားသင့်သည်။

အသက်ကို မေးမြန်းခံရသော်လည်း ပြန်မဖြေလိုပါက 秘密です (လျှို့ဝှက်ချက်ပါ)၊ ဘွဲ့と18歳です (အမြဲတမ်း ၁၈နှစ်ပါ) စသဖြင့် ရယ်စရာအနေဖြင့် ပြောခြင်း၊ 何歳に見えますか (ဘယ်နှနှစ်လို့ ထင်ရပါသလဲ) ဟု မေးခွန်းပြန်မေးခြင်းတို့ဖြင့် ဖုံးကွယ်နိုင်သောနည်းများလည်း ရှိပါသည်။

တစ်ဖက်လူ၏အသက်ကို တိုက်ရိုက်မေးခြင်းသည် ရိုင်းသည်ဟု ထင်ပါက တစ်ခါတစ်ရံ တရုတ်မွေးနှစ် (၁၂ မျိုး) ကို မေးမြန်းနိုင်သည်။ တရုတ်မွေးနှစ်သည် တရုတ်နိုင်ငံမှ ဆင်းသက်လာသော အယူအဆဖြစ်ပြီး တိရစ္ဆာန် ၁၂ မျိုးကို တစ်နှစ်လျှင်တစ်မျိုး အစဉ်လိုက် အလှည့်ကျ ခွဲခြားထားသည်။ 何とし(生まれ)ですか? (ဘယ်မွေးနှစ်မှာ မွေးတာလဲ) ဟူသောမေးခွန်းသည် တရုတ်မွေးနှစ်ကို မေးသောမေးခွန်းဖြစ်သည်။ တိရစ္ဆာန်တူသော မွေးနှစ်မှာ ၁၂ နှစ်တွင် တစ်ကြိမ် သာရှိသည့်အတွက် မွေးဖွားသောမွေးနှစ်ကို မေးပါက ခရစ်သက္ကရာဇ် မည်သည့်နှစ်တွင် မွေးဖွားသည်ကို ခန့်မှန်းနိုင်သောနည်းလမ်းဖြစ်သည်။

အောက်ပါဇယားသည် ခရစ်သက္ကရာဇ်နှင့် တရုတ်မွေးနှစ်ကို နှိုင်းယှဉ်ထားသောဇယားဖြစ်သည်။ မိမိ၏တရုတ်မွေးနှစ်ကို မသိပါက မည်သည့်နှစ်တွင် မွေးဖွားကြောင်းကို မှတ်သားထားသင့်ပါသည်။


みなさんの国では、ほかの人に年齢を聞くことは、普通でしょうか？あるいは、失礼なことでしょうか？人に年齢を聞くなんて信じられない、特に女性に年齢を聞いてはいけない、のような文化がある一方で、女性にも男性にも、気軽に年齢を聞くのが一般的な文化もあるでしょう。

日本では、年齢をたずねることは失礼であると考える人もいる一方で、ごく普通に年齢をたずねる人もいます。年齢を聞くことがタブーだと考えられる文化圏に比べると、日本では年齢を聞かれる機会は多いかもしれません。この理由としては、年齢による「目上」か「目下」という区別が社会的にも意味を持っていることや、日本語では年上か年下か同年代かによって、ことばを使い分ける場合があることなどが考えられるでしょう。地方や年代などによって違いますが、日本では、ときどき年齢を聞かれることがある、ということは、意識しておくといいかもしれません。

年齢を聞かれたけれど、本当の年齢を答えたくないときは、「秘密です」とか「ずっと18歳です」などと冗談っぽく言ったり、「何歳に見えますか？」のように逆に質問したりして、ごまかす方法もあります。

直接的に年齢を聞くのは失礼だと思っているけれど、相手の年齢が知りたいときは、ときどき「干支(12支)」を聞くことがあります。干支は中国から来た概念で、12種類の動物を1年ごとに順番に割り振ったものです。「何とし(生まれ)ですか？」という質問が、干支を聞く質問です。同じ動物の年は12年に1度なので、生まれた干支を聞いて、そこから西暦何年に生まれたか、推測するという方法です。

以下は、西暦と干支の対照表です。自分の干支を知らない人は、自分が何とし生まれか、覚えておくといいいでしょう。



### 日本の海 日本海

ဂျပန်သည် ကျွန်းနိုင်ငံဖြစ်ပြီး ပင်လယ်ဖြင့် ဝန်းရံနေသည်။ နွေရာသီရောက်ပါက သူငယ်ချင်း၊ မိသားစုတို့နှင့် ကမ်းခြေသို့သွားသူ များပြားသည်။ ဂျပန်နိုင်ငံတွင် (အိုကီနာဝါ မပါ) ရေကူးနိုင်သောရာသီမှာ အများအားဖြင့် ဇူလိုင် နှင့် ဩဂုတ်လတို့ ဖြစ်သည်။ ပင်လယ်ကမ်းခြေတွင် ငွေအကြွေစေ့ထည့်ကာ အသုံးပြုရသော ရေချိုးခန်းနှင့် ပစ္စည်းအပ်ရန် နေရာများထားရှိသောကြောင့် မည်သူမဆို ကမ်းခြေသို့ လာရောက် အပန်းဖြေနိုင်သည်။ umi no ie (ပင်လယ်ဘေးကအိမ်) ဟုခေါ်သော ကမ်းခြေတွင်အနားယူရန် နှင့် အစားအသောက်များ ရောင်းချသော အဆောက်အအုံများ ဖွင့်လှစ်ထားသောကြောင့် ထိုအဆောက်အအုံကိုလည်း အသုံးပြုနိုင်သည်။

အိုကီနာဝါ သည် ဂျပန်၏တောင်ဘက်စွန်းတွင် တည်ရှိသော ခရိုင်ဖြစ်ပြီး တစ်နှစ်ပတ်လုံး ပူနွေးသည်။ အများအားဖြင့် မေလမှ အောက်တိုဘာလအထိ ပင်လယ်တွင် ရေကစားနိုင်သည်။ ပင်လယ်ပြာပြာ၊ သန္တာကျောက်ဖြူဖြူ သဲသောင်ပြင်တို့က လှပပြီး ကမ်းခြေအားကစားများလည်း လုပ်ဆောင်နိုင်သောကြောင့် အပန်းဖြေကမ်းခြေအဖြစ် လူကြိုက်များသည်။

ထို့ပြင် umi no sachi (ပင်လယ်စာ) သည်လည်း ဂျပန်တွင် ခရီးသွားရခြင်း၏ ပျော်ရွှင်ဖွယ်အချက်တစ်ချက် ဖြစ်သည်။ ကမ်းခြေအနီးအနားတွင် ငါးဖမ်းလှေဆိပ်နှင့် ငါးဈေးများရှိသဖြင့် ပင်လယ်စာများကို လတ်လတ်ဆတ်ဆတ် စားသုံးနိုင်သည်။ ပင်လယ်နှင့်နီးသောမြို့များသို့ ရောက်ရှိပါက ထိုဒေသထွက် umi no sachi (ပင်လယ်စာ) များကို စားသုံးကြည့်ပါ။

日本は島国で、海に囲まれています。夏になると、友だちや家族と海水浴に出かける人も多くいます。日本では、沖縄をのぞくと、海で泳げるシーズンは、だいたい7月～8月ぐらいです。海水浴場にはコイン式のシャワーやロッカーが設置され、だれでも海水浴を楽しむことができます。「海の家」という、海岸で休憩や食事を提供する施設もオープンするので、そのような施設を使うこともできます。



ငါးဈေးနှင့် ပင်လယ်စာ (ဟိုကိုင်းဒိုး၊ Hakodate) 魚市場と海の幸 (北海道函館)



ပင်လယ်ကမ်းခြေ (Kanagawa ခရိုင်၊ Shonan) 海水浴場 (神奈川県湘南)



အိုကီနာဝါပင်လယ် (Hateruma ကျွန်း) 沖縄の海 (波照間島)

沖縄は、日本のいちばん南にある県で、一年中暖かく、だいたい5月ごろから10月ごろまで海で泳ぐことができます。青い海と白い珊瑚の砂浜が美しく、マリンスポーツもできるので、ビーチリゾートとして人気があります。

また、「海の幸」も日本の旅行の楽しみの1つです。海の近くには、漁港や魚市場があり、新鮮な魚介類を食べることができます。海に近い町に行ったときには、ぜひ、その土地でとれた海の幸を食べてみてください。